

50. Arrested and Tortured

၅၀။ ဘမ်းဆီးခြင်း နှိပ်စက်ညှဉ်းပန်းခြင်း

၅၀။ လံးခါမ်၊ပိုခမ်းတိုလွှပ်းဗလးခမ်ဂ်းလၢဂ်းငီခမ်းသေး

Mark 14:44 Now the betrayer had arranged a signal with them: “the one I kiss is the man; arrest Him and lead Him away under guard.”

ရှင်မာကုခရစ်ဝင် ၁၄:၄၄ ကိုယ်တော်ကိုအပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင် ဖြစ်၏။ သူ့ကိုဘမ်း၍လုံခြုံစွာဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊

ဂျမ်းလင်းမု၊ ၁၄:၄၄ ရှေးကခင်ကင်မခမ်းလင်းကၢပ်းခေခမ်ဂ်းတီးမၢတ်းတီးတွင်း ဝံတီး ခပ်လှိုင်းခေခမ်ဗလးဝုး၊- ရှေးကခင်ဂင်လုပ်၊ခရမ်ခေခမ်ပီခမ်မခမ်းယဝ်။ တိုကင် မခမ်းဗလး၊

Discussion: Jesus arrested.

ဆွေးနွေးရန် = ယေရှုခရစ် ဘမ်းဆီးခြင်း နှိပ်စက်ညှဉ်းဆဲခြင်းခံရ၏။

ကခင်တေလံးဂုပ်၊လၢတ်း = လင်းယေ၊သုလံခါမ်၊တၢင်းကခင်တိုကင် ခမ်ဂ်းလၢဂ်းငီခမ်းသေးကျေး။

Matthew 10:17 Be on your guard against men; they will hand you over to the local councils and flog you in their synagogues.

ရှင်မသဲခရစ်ဝင် ၁၀:၁၇ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။

ဂျမ်းလင်းမၢတ်းဗထ၊ ၁၀:၁၇ ဂ်းတီးသတီ လွင်းဂုခမ်းတင်းလံတု။ လွင်းမခမ်းလမ်း ခပ်တမ်းကင်သူကၢပ်းဂုးတီးလုမ်းလှင်ကျေး။ တမ်းပေယီခမ်သူဂုးခမ်းလရွပ်းဂျေး ကြေးတင်းလံကျေး။

Discussion: Torturing foretold.

ဆွေးနွေးရန် = ဘမ်းဆီးခြင်း နှိပ်စက်ညှဉ်းဆဲခြင်းခံရဟု ကြိုတင်ဟောထား၏။

ကခင်တေလံးဂုပ်၊လၢတ်း = လံးဂျေးဝံဝုး၊ ဂုမ်းတမ်းလံးခါမ်၊တၢင်းကခင်ခမ်ဂ်းလၢဂ်း ငီခမ်းသေးကျေး။

Acts 5:17-18 Then the high priest and all his associates, who were members of the party of the Sadducees, were filled with jealousy. They arrested the apostles and put them in the public jail.

တမန်တော်ဝတ္ထု ၅:၁၇-၁၈ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒါကဲဖြစ်သော ထိုမင်း၏ အပေါင်းဘော်ရှိသမျှတို့သည်ထ၍ဒေါသအမျက်နှင့်ပြည့်ကြသဖြင့်၊တမန်တော်တို့ကိုဘမ်း ဆီး၍ ထောင်ထဲ၌လှောင်ထားကြ၏။

ဝုတ်ထုတမာခမ်၊လင်း ၅:၁၇-၁၈ မိုင်းခေခမ် ခုခမ်ယိတ်ပရေးဂိုဏ်း၊ ကိတ်၊တင်း ခပ် လှိုင်းကခင်မီးယူ၊လူလုးဂခင်တင်းမခမ်းကခင်ပီခမ်လုမ်းလတ်တုဂေးလှိုင်းခေခမ်လုဂ်းဗလး

တိမ်ဝံ့တင်းတေးသုလုံမံးသေယဝ် တိုက်တမာခ်,လဝ်းတင်းလံးလးခင်ဝံ့ဂးခင်းထွင်,ကျေး။

Discussion: Apostles arrested.

ဆွေးနွေးရန် = တမန်တော်များ ဘမ်းဆီးခြင်း နှိပ်စက်ညှဉ်းပန်းခြင်းခံရ၏။
ကန်တေလံးဂုပ်,လၢတ်း = တမာခ်,လဝ်းလို့ လံးခါမ်,တၢင်းကန်တိုက်ခင်ဂံ့လၢတ်း
ငီခင်းသေးကျေး။

Acts 12:4-5 After arresting him, he put him in prison, handing him over to be guarded by four squads of four soldiers each. Herod intended to bring him out for public trial after the Passover. So Peter was kept in prison, but the church was earnestly praying to God for him.

တမန်တော်ဝတ္ထု ၁၂:၄-၅ ပေတရုကိုလည်းဘမ်းဆီးပြီးမှ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့်အစောင့်အရှောက်စစ်သူရဲတကျိန်ခြောက်ယောက်တို့၌အပ်၍ ထောင်ထဲမှာလှောင်ထားလေ၏။ပေတရုသည်ထောင်ထဲ၌အကျဉ်းနေရစဉ်၊သင်းဝင်သူတို့ သည်သူ့အဘို့ကြိုးစား၍ဘုရားသခင်ကိုဆုတောင်းပဌနာပြုကြ၏။

ဝုတ်ထုတမာခ်,လဝ်း ၁၂:၄-၅ မခင်းတိုက် ပေ,တရု သေယဝ် ခင်ဝံ့ဂးခင်းထွင်, ကၢပ်းပခင်တီးဂူခင်းသိုင်းသိပ်းဂူခင်းဂျေဂျေလံးပွဲတူလ်းမခင်းလးကၢင်းကၢင်းပေးဝံးပွဲး ပးသခါ,ယဝ်။ တင်းကန်မခင်းကွတ်, ပခင်တီးဂူခင်းတင်းလံးကျေး။ ခင်းမိုဝ်းကန် ပေ,တရု လံးခါမ်,တူခင်းဂီခင်းယူ,ဂးခင်းထွင်,ခခင် ဂူခင်းခင်းလှိုင်းလဝ်းတင်းလံးလှိုင်း ခခင် ကွန်ခခင်ခင်းလှိုင်းသူးတွင်းပထခေ,တီး,ဗြူးပီခင်လဝ်းပုခင်းမခင်းကျေး။

Discussion: Peter arrested.

ဆွေးနွေးရန် = ပေတရု ဘမ်းဆီးခြင်း အကျဉ်းချထားခြင်း ခံရ၏။
ကန်တေလံးဂုပ်,လၢတ်း = ပေ,တရုလံးခါမ်,တၢင်းကန်တိုက်ခင်ဝံ့ခင်းထွင်,ကျေး။

Acts 21:30 The whole city was aroused, and the people came running from all directions. Seizing Paul, they dragged him from the temple, and immediately the gates were shut.

တမန်တော်ဝတ္ထု ၂၁:၃၀ တမြို့လုံးရုန်းရင်းခတ်မျှဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ပေါလုကိုကိုင်ယူ၍ဗိမာန်တော်ပြင်သို့ဆွဲငင်ပြီးမှတခဏခြင်းတံခါးများတို့ကို ပိတ်ထားကြ၏။

ဝုတ်ထုတမာခ်,လဝ်း ၂၁:၃၀ ပီခင်တၢင်းကန်ယုင်းယၢင်းဂူခင်ဂီခင်တင်းဝိုင်းလး ဂူခင်းတင်းလံး ကွန်ခခင်လီခင်းမးလူ့ဂခင်တုမ်ဂခင်သေယဝ် ယိပ်းဂမ်ကပ် ပေးလု ဂီခင်းမခင်းကွတ်,ဂးခင်းပိတ်မာခ်,သေယဝ်ဂိုတ်းဗခင်းတူဝံ့ဂမ်းလိဝ်ကျေး။

Discussion: Paul arrested.

ဆွေးနွေးရန် = ပေါလု ဘမ်းဆီးခြင်း ခံရ၏။
ကန်တေလံးဂုပ်,လၢတ်း = ပေးလု လံးခါမ်,တၢင်းကန်တိုက်ကျေး။

Acts 22:19 “Lord,” I replied, “these men know that I went from one synagogue to another to imprison and beat those who believe in you.”

တမန်တော်ဝတ္ထု ၂၂:၁၉ အကျွန်ုပ်ကလည်း သခင်၊ ကိုယ်တော်ကိုယုံကြည်သောသူတို့ကို အကျွန်ုပ်သည် ထောင်ထဲ၌လှောင်ထား၍၊ တရားစရပ်များ၌ရိုက်သည်အကြောင်းကို သူတို့ သိကြပါ၏။

ဝုတ်ထုတမာန်,လမ်း ၂၂:၁၉ ဂ်ဗျားဂျေးလင်းလတ်းလေးဝါး- လင်းဂျင်း၊ ခပ်ဂူလွင်းကန်ဂ်ဗျားကပ်ခပ်လှိုင်းကန်ယုမ်၊မတ်းလင်းဂျင်းလှိုင်းခခေ ခင်ဝံ့ဂျားခင်းထွင်၊ ဧလး၊ ပေယျီခင်းဂျားခင်းလွမ်းဂျေးတြေးလှိုင်းခခေယူ၊ ချးဂျေး။

Acts 22:25 As they stretched him out to flog him, Paul said to the centurion standing there, “Is it legal for you to flog a Roman citizen who hasn’t even been found guilty?”

တမန်တော်ဝတ္ထု ၂၂:၂၅ သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကိုမိမိသတ်အတိုင်းမစီရင်ဘဲလျက်၊သင်တို့သည်ရိုက်ရသလောဟုအနား၌ရပ်နေသော တပ်မှူး အားဆို၏။

ဝုတ်ထုတမာန်,လမ်း ၂၂:၂၅ မိုင်းကန် ခပ်ကပ်တင်းသံခင်မတ်းဖုန်,တိုတ်းလခင်မခင်းခခေလှိုင်း ပေးလု လတ်းတီးတပ်မှူး ကန်လုဂ်းယူ,ဂျေးတီးဂိုမ်းမခင်းခခေဧလးဝါး- ယင်းကမ်,ပံ,လီတ်းသေးလွမ်းခင်,တြေးဂူပတေ,ဧလးဂိုတ်းသင်သူပေယျီခင်းဂျေးကန်ပီခင် ဂူခင်းရုင်းမ ခေံ၊ ဝါးခင်,ခေံဂျေး။

2 Corinthians 11:23-28 Are they servants of Christ? (I am out of my mind to talk like this.) I am more. I have worked much harder, been in prison more frequently, been flogged more severely, and been exposed to death again and again. Five times I received from the Jews the forty lashes minus one. Three times I was beaten with rods, once I was stoned, three times I was shipwrecked, I spent a night and a day in the open sea, I have been constantly on the move. I have been in danger from rivers, in danger from bandits, in danger from my own countrymen, in danger from Gentiles; in danger in the city, in danger in the country, in danger at sea; and in danger from false brothers. I have labored and toiled and have often gone without sleep; I have known hunger and thirst and have often gone without food; I have been cold and naked. Besides everything else, I face daily the pressure of my concern for all the churches.

ကောရိန္တု သြဝါဒစာဒုတိယစောင် ၁၁:၂၃-၂၈ သူတို့သည် ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ ငါသည်အထူးသဖြင့်ဖြစ်၏ဟုသူရူးကဲ့သို့ ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့်ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ်တွေ့ကြုံသောသူ ဖြစ်၏။ ငါးကြိမ်မြောက်အောင်ယုဒလူတို့ လက်တွင် ဒဏ်ချက်လေးဆယ်တခုယုတ် ငါခံခဲ့ရပြီ။ သုံးကြိမ်မြောက်အောင်

ကြိမ်လုံးနှင့်ရိုက်ခြင်းကို၎င်း၊ တကြိမ် ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကိုခံရပြီ။ တနေ့နှင့်တညဉ့်ပတ်လုံး ပင်လယ်ထဲမှာနေရပြီ။ အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကိုကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားခြင်းပြု သောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ရောက်သောဘေး၊ တော၌ရောက်သော ဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သောသူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာမအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ် ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိ ခြင်း၊ ဤဆင်းရဲခြင်းများကိုခံခဲ့ရပြီ။ ထိုအပူမှတစ်ပါးအသင်းတော်အပေါင်းတို့ကိုစိုးရိမ်သော စိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ရှက် ခြင်းကို ငါခံရ၏။

၂ ဂေးရိုဇ်၊ ထု ၁၁:၂၃-၂၈ ခပ်ခပ်ပီခပ်ထမ်၊ မျှဩ၊ လင်း၊ ခရိလို့ဂိုဝ်။ ဂပ်ယီင်၊ ခီခင်းပီခပ်ကျေး၊ ဝုးခေ ဂပ်ဝုးမိုခေလို့ဝ်ခေင်၊ ဂူခင်းယွင်၊ ကေး။ ဂပ်ပီခပ်ဂေးကခပ် ယီင်၊ ခီခင်းပွင်ဂိုတ်းကမူကခပ်ယာပ်၊ လိုဗိုတ်၊ လိုဗေ၊ လူင်လင်ကေး။ ပီခပ်ဂေးကခပ် ယီင်၊ ခီခင်းလံး၊ ခါမ်၊ တင်းကခပ်ထုပ်ကခပ်ယီခေ်။ ကိတ်၊ တင်း တင်းကခပ်ခင်ဝံဂုးခင်း ထွင်၊ ကေး။ ပီခပ်ဂေးကခပ်ထုပ်းဖေးတင်းတံခိုင်းခိုင်းယွင်းယွင်းကေး။ ဂပ်လံး၊ ခါမ်၊ ဂိုး တာမ်၊ ပေယီခေ် သီ၊ သိပ်းယွမ်းဂမ်းခေိုင်၊ ဂုးခင်းမိုဝ်း ဂူခင်းယုတ တင်းလံးခေ် မုး တေ၊ ထိုင်ဂွတ်းဂုးပွတ်းယဝ်။ ဂပ်လံး၊ ခါမ်၊ တင်းကခပ်ကပ်ခွခေ် ဝံပေယီခေ် တေ၊ ထိုင် ဂွတ်းသမ်ပွတ်း၊ တင်းကခပ်ကပ်မာတ်၊ ဂိုခေ်ထိမ်းပွတ်းခေိုင်၊ ယဝ်။ တင်းကခပ်ဂိုဝ်းသင်း ဖေးလူတေ၊ ထိုင်ဂွတ်းသမ်ပွတ်းဂေး၊ ဂပ်လံး၊ ခါမ်၊ မုးယဝ်။ ဂပ်လံးလွင်းဂုး၊ ဂုးခင်း ခေမ်ပင်၊ လံး၊ ဝခင်းခေိုင်၊ ခိုခင်းခေိုင်၊ မုးယဝ်။ ဂပ်လံးခံ့ကွင်းခံ့၊ တီးကမ်၊ ဂူလံးဖေင်၊ လံး ပွတ်း ခေမ်ခေ်၊ ယဝ်။ ဂပ်လံးထုပ်းဖေးကခပ်ခါမ်၊ ခေမ်ဂွင်းခေမ်ခေ်၊ ဖေးကခပ်လူခေ် ယုလူခေ်တိုက်၊ ဖေးကခပ်လို့ဝ်ခိုင်းတူင်လင်းဂပ်၊ ဂိုတ်း၊ ဖေးကခပ်ဂူခင်းတင်၊ လို့ဝ် တင်၊ ခိုင်းဂိုတ်း၊ ဖေးကခပ်ထုပ်းဂုးခင်းဝါခင်းဂုးခင်းဝီင်း၊ ဖေးကခပ်ထုပ်းဂုးခင်း ထိုခေ်၊ ခင်းခိုင်း၊ ဖေးပင်၊ လံး၊ ဖေးပီးခေင်ကခပ်ကမ်၊ လီတ်းကမ်၊ မာခေ်၊ လိုဝ်း ခေ်ခေ် ကေး။ ဂပ်လံးပွင်ဂိုတ်းကမူကခပ်ယာပ်၊ လိုဗိုတ်၊ လိုဗေ၊ ယင်းကမ်၊ လံးလမ်းလံး ခေ်ခင်းခေ်၊ ဝုးယု၊ ကမ်၊ ဂူလံးဖေင်၊ လံးပွတ်း၊ လံးဂိုဝ်းတင်းဂိခေ်တင်းခွပ်း၊ လံးယာတ်၊ ခေမ်၊ လံး၊ ခါမ်၊ တင်းကခပ်ဂတ်းကခပ်ခေ်၊ ကမ်၊ မီးခွင်းမီးလီင်း၊ လိုဝ်းခေ်ခေ် မုးယဝ်။ လိုဝ်သေဖေးတင်းခေ်ခေ်လို့ဝ်ခေ်ခေ်ဂပ်လံး၊ ခါမ်၊ တင်းကခပ်မံးလို့ခီလို့ဂုးဝခင်းတေ၊ သေ၊ ကမ်၊ ထာတ်၊ ဂွပ်းပိုဝ်းလို့ဝ်းလင်းတင်းလံးလို့ဝ်းခေ်ခေ် ကေး။

Discussion: Paul was tortured.

ဆွေးနွေးရန် = ပေါလု နှိပ်စက်ညှဉ်းဆဲခြင်းခံရ၏။
ကခပ်တေလံး၊ ကပ်၊ လာတ်း = ပေးလုလံး၊ ခါမ်၊ တင်းကခပ်ခေ်ဂိုဝ်းလံး၊ ခီခင်းသေးကေး။

Acts 5:40 They called the apostles in and had them flogged. Then they ordered them not to speak in the name of Jesus, and let them go.

တမန်တော်ဝတ္ထု ၅:၄၀ ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။

ဝုတ်ထုတမာဇ်၊လဝ်း ၅:၄၀ ခပ်ဂေး၊ ထွမ်၊ကပ်ဂွမ်းမခင်းသေယဝ် ခိုခင်းရှင်ကပ် တမာဇ်၊လဝ်းလှိုင်းခခေခပ်ခပ်မးဗလး၊ ပေယျီခေခပ်ယဝ်လင်၊လွင်းခေခေ၊ရှိုဝ် ခပ်တမ်း ကမ်၊လံးကိုင်ပိုင်ခေ၊မး၊လှိုင်းသိုင် လဝ်းယေ၊သု သေဗလး၊ ရှေးလၢတ်းလှိုင် ရှမ်း တၢပ်းခဂ္ဂီခေခပ်ဗလး၊ ပွဲ၊ခပ်ဂျ၊သေကေး။

Acts 16:23 After they had been severely flogged, they were thrown into prison, and the jailer was commanded to guard them carefully.

တမန်တော်ဝတ္ထု ၁၆:၂၃ ရိုက်၍ဒဏ်ချက်များရှိပြီးမှ၊လုံခြုံစွာစောင့်စေဟုထောင်မှူးကို မှာလိုက်၍ ထောင်ထဲမှာလှောင်ထားကြ၏။

ဝုတ်ထုတမာဇ်၊လဝ်း ၁၆:၂၃ ဝံးသေပေယျီခေခပ်ယဝ် မီးရှုံးခွခေခေမ်ခေ၊ယဝ်လင်၊ ကပ်ခပ်ခပ်ဝံဂးခေခေထွင်၊ဗလး၊ သင်၊လၢတ်းတီးထွင်၊မူးဝံ ရှုံးမခင်းပွဲလီလီကေး။

Discussion: Apostles tortured.

ဆွေးနွေးရန် = တမန်တော်များ နှိပ်စက်ညှဉ်းဆဲခြင်းခံရ၏။

ကခေတေလံးကုပ်၊လၢတ်း = တမာဇ်၊လဝ်းလှို လံးခမ်၊တၢင်းကခေခေခေခေလၢတ်း၊ဇီခေ သေးကေး။

Hebrews 11:36-38 Some faced jeers and flogging, while still others were chained and put in prison. They were stoned; they were sawed in two; they were put to death by the sword. They went about in sheepskins and goatskins, destitute, persecuted and mistreated - the world was not worthy of them. They wandered in deserts and mountains, and in caves and holes in the ground.

ဟေဗြဲသြဝါဒစာ ၁၁:၃၆-၃၈ အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကိုခံရကြ၏။ ကျောက်ခဲနှင့်ပစ်ခြင်း၊ လှူနှင့်အပိုင်းပိုင်း တိုက်ဖျက်ခြင်း၊စုံစမ်းနှောက်ရှက်ခြင်းထားလက်နက်နှင့်ကွပ်မျက်ခြင်းကိုခံရကြ၏။

အလွန်ဆင်းရဲလျက်ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊သိုးရေ၊ဆိတ်ရေကိုဝတ်၍လှည့်လည်ကြ ၏။ ဤလောကသည်ထိုသူတို့နှင့်မထိုက်မတန်။ သူတို့သည်တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်းအလည်လည် နေကြ၏။

ရှေးဥပဒေ ၁၁:၃၆-၃၈ ဂမ်း၊ဗွင်း၊ဂေး၊လံး၊ခမ်၊တၢင်းကခေ သေသွမ်း၊ တၢင်းကခေ ပေယျီခေကမ်၊ဂး၊ လံး၊ခမ်၊တၢင်းကခေ မတ်း၊ဗုဂ်၊ကီဂ်တင်းတၢင်းကခေ လံး၊ယူ၊ဂးခေ ထွင်၊ကေး။ ခပ်လံး၊ခမ်၊တၢင်းကခေကပ်တင်းမာဂ်၊ဂိုခေထိမ်း၊ တၢင်းကခေကပ် လီဂ်းလှိုင်း၊တီပံး၊ခတ်၊ပီခေပွတ်းပီခေတွခေ၊တၢင်းကခေလၢမ်းတူလှ်းဗလး၊ယုယုဂ်၊တၢင်း ကခေကပ်လၢပ်၊ဗုခေလှိုင်းခခေ ကေး။ ခပ်ယၢဂ်း၊ဗၢခေခေ၊ဗလး၊ခမ်၊တၢင်းကခေ

ခင်္ဂါလက်; ငါ့ခင်; သေးယူ,၊ ခုတ်; မီးခင်; သူဝင်း; ခင်; ပေယူ, သေလေး; ဂျ, မးယူ, ကော;။
လေး; ဂျခင်; ကမ်, ထိုက်; ကမ်, တာခင်, ဂခင်; တင်း; ခပ်။ ခပ်လံ; နေ, ဂျ, နေ, မး ဂျ; ခင်း;
ထိုခင်, ခင်း; ခိုင်း;။ ခင်း; နဂ; ဂူလ်; နဂ; လွံ။ ခင်း; ထမ်း; ခင်း; ဂူး။ ခင်း; ခုင်း; လိခင်; လက်; လိခင်; ကော;။

Discussion: Disciples were tortured.

ဆွေးနွေးရန် = တပည့်တော်များ နှိပ်စက်ညှဉ်းဆဲခြင်းခံရ၏။

ကခင်; တေလံ; ကုပ်, လာတ်; = တပေး; လင်း; လွံ; ခမ်း, တင်း; ကခင်; ခင်; လက်;

ငါ့ခင်; သေး; ကော;။

Matthew 10:18-20 On my account you will be brought before governors and kings as witnesses to them and to the Gentiles. But when they arrest you, do not worry about what to say or how to say it. At that time you will be given what to say, for it will not be you speaking, but the Spirit of your Father speaking through you.

ရှင်မသုခရစ်ဝင် ၁၀:၁၈-၂၀ ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်း
ငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။ သင်တို့ကို
အပ်နှံသော အခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသော စကားကို ထိုခဏခြင်း
တွင် သင်တို့သည် ရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်
မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။

ရှမ်းလင်း; မာတ်; နေ, ၁၀:၁၈-၂၀ ခွပ်; ပိုင်း; ဂင်; နေ; တင်း; ကပ်; သူ; ဂျ, သူင်, ဂျ; တီး; ခုခင်
လူင်; တင်း; ခုခင်; ဂျ, ခမ်း; တင်း; လံ; နေ; ဂျ; ပီခင်; သက်; သေ, ဝံ; တီး; ခပ်; တင်း; ဂူခင်း; တင်, လိုဝံ
တင်, ခိုင်း; တင်း; လံ; ကော;။ မိုင်း; ကခင်; ခပ်; ကပ်; သူ; ကပ်; ခခင်; တင်း; လံ; ခိုခင်း; လာတ်; လိုဝံ
ခင်, ဂိုဝံ; တင်း; လံ; လာတ်; ဂျ; သင်, ဝျ; ခံ; ယျ, ပေမံ; လွံ။ ချမ်း; ကခင်; တင်း; လံ; လာတ်;
ခခင်; သူ; တင်း; လံ; မိုင်း; ခခင်; ဂမ်း; လိပ်; ကော;။ လွင်း; မခင်း; လမ်း; ချမ်း; ခခင်; ပီခင်
သူ; လာတ်; ဂူလ်; ကမ်, လွံ;။ ပီခင်; ဝိလိလ်, မူတ်; လင်, လင်း; လာတ်; ဂျ; ခင်း; သူ; ခခင်; ကော;။

Discussion: Do not worry.

ဆွေးနွေးရန် = မစိုးရိမ်ကြနှင့်။

ကခင်; တေလံ; ကုပ်, လာတ်; = ယျ, ပေမံ; လွံ; လိင်; လွံ။